



တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး
ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ

Tualsuak Minamte Thuneihna Ahuu
Thumeilette

(အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၉)
Thupiak Tangkona Nambat 48/2019
၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
1381 Kum Khuado Khakiam, Ni 8
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)
(2019 Kum August 23)

Zon Olna

No	Athu	Laimai
1.	Khenpi 1 Min le adeihna	1
2.	Khenpi 2 Komiti le Nesempawlte Sehna	4
3.	Khenpi 3 Gamkhente ah Tualsuakte vai le Nuntak -khuasakzia Khantoh nadingte sepna	4
4.	Khenpi 4 Tualsuak Minamte Thuneihnate Huutna	5
5	Khenpi 5 Buainate Leptuahna	10
6.	Khenpi 6 Geelkholhnate Sepkhiatna	12
7	Khenpi 7 A Tuamtuum	14

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်	၁
၂။	အခန်း(၂) ကော်မတီနှင့်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း	၄
၃။	အခန်း(၃) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း	၄
၄။	အခန်း(၄) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း	၅
၅။	အခန်း(၅) အငြင်းပွားမှုဖြေရှင်းခြင်း	၁၀
၆။	အခန်း(၆) စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်း	၁၂
၇။	အခန်း(၇) အထွေထွေ	၁၄

BELPAWL KUMPI-UK KAWLGAM
TUALSUAK MINAMTE VAISAI VUANZI ZUM
Thupiak Tangkona Nambat 48/2019
1381 Kum Khuado Khakiam, Ni 8
(2019 Kum August 23)

Tualsuak Minamte Vaisai Vuanzi Zum in Tualsuak Minamte Thuneihna Ahuu Thukhun, Thubul 34 (A) zui-in aki-ap septheihna zangin Gambup Kumpi thukimpihna tawh hih thumeilette ki bawlkhia hi.

Khenpi 1
Min le adeihna

1. Hih thumeilette pen Tualsuak Minamte Thuneihna Ahuu Thumeilette kici ding hi.
2. Hih thumeilette sunga om kammalte in tualsuak minamte thuneihna ahuu thukhun sunga om mah bangin adeihna kibang ding hi. Tua banah hih anuai a kammalte khiatna in akigelh bang hiding hi-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ၄၈/ ၂၀၁၉
၁၃၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်း
သားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်
ဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို
ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်
ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်
အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများဟု ခေါ်တွင်
စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည်
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်
သည့်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်
စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း
အဓိပ္ပာယ် သက်ရောက်စေရမည်-

- (a) **Thukhun** acih in Tualsuak Minamte Thuneihna Ahuu Thukhun acihna ahi hi.
- (b) **Form** acih in hih thumeilette sunga om Form khat peuhpeuh acihna ahi hi.
- (c) **Buaina** acih in tualsuakmi namkhat le namkhat ahih-keileh tualsuak minam khat sunga tualsuak minamte thuneihna ahuu thukhun Bulpi 2(f)na mahbangin tualsuakte vai tawh kisai buainate acihna hi.
- (d) **Thuneihnate taanna** acih in Gambup Thukhinpi le tualsuak minamte thuneihna ahuu thukhun sunga tualsuak minamte thuneihnate taanna (khaktan thuakna) cihna ahi hi.

- (က) ဥပဒေ ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ကိုဆိုသည်။
- (ခ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် ပါရှိသည့် ပုံစံတစ်မျိုးမျိုးကို ဆိုသည်။
- (ဂ) အငြင်းပွားမှု ဆိုသည်မှာ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂ ပုဒ်မ ခွဲ(စ)ပါ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကို ဆိုသည်။
- (ဃ) အခွင့်အရေးနစ်နာဆုံးရှုံးမှု ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုကို ဆိုသည်။

- (e) **Geelkholhna** acih in tualsuak minamte' mun le gama khantoh nading nasepte, leisung sumpiang tawhkhatna tawh kisai nasepte, nuntak khusakzia, sumzon sumzuak nasetna le adang thu le vai tuamtuamte septheih nadingin limphataka ageelkhol nasepte cihna ahi hi.
- (f) **Khantohna aniamlai tualsuak minamte** acih in hih Vuanzi zumin khantohna niamlai hi ci-a, ahunhun in Thupiak Tangkona tawh apulak in aciapteh uh mun le gam a ateng tualsuak minamte cihna ahi hi.

(င) စီမံကိန်း ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားသောကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်သော လုပ်ငန်း များကို ဆိုသည်။

(စ) ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ဤဝန်ကြီးဌာနက ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့်ဒေသအဖြစ် အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော နေရာဒေသများတွင် အခြေချနေထိုင်သည့် တိုင်းရင်းသားလူမျိုးများကို ဆိုသည်။

Khenpi 2

Komiti le Nasempawlte Sehna

3. Vuanzi Zum in tualsuakte' pau, lai, siammel, ngeina, zialetong, ***minam hihna le golegamhte** kemcingin lapsangtoh nading le khantohna aniamlai tualsuak minamte' nuntak khuasakzia akhantoh nading septheih nadingin akisai adang Gambup Vuanzi Zumte tawh kikum khawmin aki tangsam Komiti le Nasempawlte sehthei hi.
4. Vuanzi Zum in thumeilet 3na zui-a kiseh Komiti le Nasempawlte vaipuak dingte sehsak ding hi.

Khnepi 3

Gamkhente ah Tualsuakte vai le Nuntak- khuasakzia Khantoh nadingte Sepna

5. Gambup Vuanzi-in Gamkhente ah tualsuak vai le tualsuak minamte nuntak khuasakzia khantoh nading nasepte sepkhop theih nadingin Gamkhen-uk kumpi tawh kikum-khawmin Gamkhen Vuanzi vaipuak ap thei hi.

*10-7-2020 ni'n a Khat veina ki Puahpha hi

အခန်း(၂)

ကော်မတီနှင့်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း

၃။ ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသား ရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို* ထိန်းသိမ်းမြှင့်တင် ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုး များ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး လိုအပ် သော ကော်မတီနှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။

၄။ ဝန်ကြီးဌာနသည် နည်းဥပဒေ ၃ အရ ဖွဲ့စည်းသော ကော် မတီနှင့် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ် ပေးရမည်။

အခန်း(၃)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာနှင့်

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
၅။ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များတွင်တိုင်းရင်းသားရေးရာနှင့်တိုင်းရင်းသား တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအား တာဝန်ခွဲဝေအပ်နှင်းနိုင်သည်။

*၁၀-၇-၂၀၂၀ရက်နေ့တွင်ပထမအကြိမ်ပြင်ဆင်သည်။

6. Thumeilat 5na zui-in, vaipuak apna angah Vuanzi-in asepding vaipuak khempueh azawh siang theih nanging akisai Gamkhen a-om, adang vuanzi zumte, kumpi zumpite, kumpi kipawlnate, amau le amau kiuktawm theihna angah gam makaipite tawh akitangsam bangin semkhawm vaihawm khawm thei hi.

Khenpi (4)

Tualsuak Minamte Thuneihnate Huutna

7. Tualsuak minamte in, amau minam thuneihnte ataan khak leh ahi a, thuneihnate taan theih nading thu khat peuhpeuh a-om khak leh ahi zongin, huutna angah theih nadingin akisai Gamkhen Kumpi tungah From (1) bangin ko thei hi.

၆။ နည်းဥပဒေ ၅ အရ တာဝန်ခွဲဝေအပ်နှင်းခြင်းခံရသော ဝန်ကြီးသည် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အခြားဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊အစိုးရအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များနှင့် လိုအပ် သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

အခန်း(၄)

**တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်
စောင့်ရှောက်ခြင်း**

၇။ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေး နစ်နာဆုံးရှုံးလျှင်သော်လည်းကောင်း၊ အခွင့် အရေး နစ်နာဆုံးရှုံးနိုင်ဖွယ်ရာ ရှိလျှင်သော်လည်းကောင်း ကာကွယ် စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံ ပုံစံ(၁)ဖြင့် တင်ပြနိုင်သည်။

8. Gamkhen Kumpite in Form (1)na bangin thu kohna angahuh ciangin tualsuak minamte thuneihna ataan khak loh nadingin akitangsam bangin huut theih nadingin akisai Gamkhen Tualsuak Minamte Vaisai Vuanzi tungah vaipuak apin semsak ding hi. Tualsuak Minamte Vaisai Vuanzi a-om keileh Gamkhen Kumpi zum, Vuanzi khat peuhpeuh vaipuak apin semsak ding hi.
9. Thumeilet (8)na zui-in vaipuak apna angah Vuanzi-in akiko thu tungtawnin tualsuak minamte'n a thuneihna taan maw taanlo sittel ding hi. Sittelna zui-in tualsuak minamte' thuneihna taan hi cih amuh leh huutna le daalna apiak theih nadingin amuhkhiat thute Gamkhen Kumpi tungah Form (1-A) tawh puakding a. Gamkhen Kumpi thukhensatna zui-in Gamkhen Vuanzi zumte, kumpi zumpite, kumpi kipawlnate, amau le amau ki-uktawm theihna angah gam makaite tawh akitangsam bangin semkhawm vaihawm khawm ding hi.

၈။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် ပုံစံ(၁) ဖြင့်တင်ပြချက်ကို လက်ခံရရှိသည့်အခါ တင်ပြလာသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှစ်နာ ဆုံးရှုံးမှု မရှိစေရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအား တာဝန် ပေးအပ် ဆောင်ရွက်စေရမည်။ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးမရှိပါက သင့်လျော်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးဦးအား တာဝန်ပေးအပ် ဆောင်ရွက်စေရမည်။

၉။ နည်းဥပဒေ ၈ အရ တာဝန်ပေးအပ်ခြင်းခံရသောဝန်ကြီး သည် တင်ပြချက်အပေါ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှစ်နာဆုံးရှုံးမှု ပေါ်ပေါက်ခြင်း ရှိမရှိ စိစစ်ရမည်။ စိစစ်ချက်အရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှစ်နာဆုံးရှုံးမှု ပေါ်ပေါက် ကြောင်းတွေ့ရှိပါကကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် စိစစ်တွေ့ရှိချက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ ပုံစံ(၁-က)ဖြင့် တင်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အရလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်း များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် လိုအပ်သလိုပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်ရမည်။

10(a).Thumeilet (8)na zu-in, vaipuak ki-aap Vuanzi-in Thumeilet (9)na tawh asittelna-ah tualsuak minamte' thuneihna taan hi cih amuh leh huutna le daalna apiak theih nadingin Gambup dihmun Vuanzi zumte, kumpi zumpite, kumpi kipawlnate' panpihna kitangsam hi cih amuhleh Gamkhen Kumpi tungah Form (1-B) tawh ahi zongin, Gamkhen Kumpi tungtawnin Vuanzi zum ah Form (1-C) tawh ahi zongin puak ding hi.

(b)Gamkhen Kumpi in thumeilet neu (a)na zui-in, akipuak thu tawh kisai-in Gambup dihmun Vuanzi zumte, kumpi zumpite, kumpi kipawlnate' panpihna kitangsam hi acih leh Gambup Kumpite tungah puakto sawn ding hi.

(c) Vuanzi zumin thu-meilet neu (a)na zu-in, akipuak thu tawh kisai-in Gambup dihmun Vuanzi zumte, kumpi zumpite, kumpi kipawlnate' panpihna kitangsam hi acih leh Gambup Kumpi tungah puakto sawn ding hi.

- ၁၀။(က)နည်းဥပဒေ ၈ အရ တာဝန်ပေးအပ်ခြင်းခံရသောဝန်ကြီးသည် နည်းဥပဒေ ၉ အရ စိစစ်ဆောင်ရွက်ရာတွင် တိုင်း ရင်းသားလူမျိုးများ၏အခွင့်အရေးနစ်နာဆုံးရှုံးမှု ပေါ်ပေါက်ကြောင်း တွေ့ရှိပြီး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက်ပြည်ထောင်စုအဆင့်ရှိအခြားဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးမှုရရှိရန် လိုအပ်ကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ ပုံစံ(၁-ခ)ဖြင့်လည်းကောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ဝန်ကြီးဌာနသို့ ပုံစံ(၁-ဂ) ဖြင့် လည်းကောင်း တင်ပြရမည်။
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် နည်းဥပဒေခွဲ(က)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးမှုရရှိရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြရမည်။
- (ဂ) ဝန်ကြီးဌာနသည် နည်းဥပဒေခွဲ(က) အရ တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၊ အစိုးရ ဌာနများ၊အစိုးရအဖွဲ့အစည်းများ၏ပံ့ပိုးမှုရရှိရန် လိုအပ်ကြောင်းသုံးသပ်တွေ့ရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ဆက်လက်တင်ပြရမည်။

11. Thumeilet (8)na zui-in, vaipuak ki-ap Vuanzi-in anasep ding thu-ah tualsuak minamte' thuneihnate huutna le dalna aneihzawh keileh athu ala kicingtaak in gelhin Gamkhen Kumpi tengah Form (1-D) tawh puak ding hi.
12. Gamkhen Kumpi-in Thumeilet (11)na zui-in, akipuak thu pen Gambup dinmun ah sepding thu hi cih amuhleh akitangsam bang a septheih nadingin Gambup kumpi tengah puakto ding hi.
- 13.(a) Gambup Kumpi-in Thumeilet (12)na zui-in, akipuak thu tawh kisai-in, akitangsam bang a septheih nadingin Gambup Vuanzi tengah vaipuak ap ding hi.

၁၁။ နည်းဥပဒေ ၈ အရ တာဝန်ပေးအပ်ခြင်းခံရသော ဝန်ကြီးသည် မိမိဆောင်ရွက်ရမည့်ကိစ္စတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ခြင်း မရှိပါက အကျိုးအကြောင်း ပြည့်စုံစွာဖော်ပြ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ ပုံစံ (၁-ဃ) ဖြင့် တင်ပြရမည်။

၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် နည်းဥပဒေ ၁၁ အရ တင်ပြလာသည့်ကိစ္စမှာ ပြည်ထောင်စု အဆင့်တွင်ဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်ကြောင်း သုံးသပ်တွေ့ရှိပါက လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။

၁၃။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နည်းဥပဒေ ၁၂ အရ တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးအား တာဝန်ပေးအပ်ရမည်။

(b)Gambup Vuanzi-in Thu-meilet (a)na zu-in, vaipuak ki-ap ahi tualsuak minamte'n athuneih-nate uh ataanna thu-ah ahuut zawh nadingin Gambup Kumpi thukhensatna tawh ahi zongin, Gambup dihmun Vuanzi zumte, kumpi zumpite, kumpi kipawlnate tawh kikum khawm vaihawm khawmin ahi zongin sem ding hi.

(c) Gambup Vuanzi-in Thumeilet neu (a)na zui-in, vaipuak ki-apna tawh asepnah akisapleh Vuanzi zum le akisai adang vuanzi zumte pan palaite akihel Komiti khat Gambup Kumpi thukimpihna tawh phuanin sem thei hi.

14.Thumeilet (9)na zui in, akipuak thuneih-nate taanna tawh kisai thute-ah Gamkhen Kumpi' thukhensatna in thukip thukho le atawpna hipah hi.

- (ခ) ပြည်ထောင်စုဝန်ကြီးသည် နည်းဥပဒေခွဲ (က) အရတာဝန်ပေးအပ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာဆုံးရှုံးသည့်ကိစ္စတွင် ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ပြည်ထောင်စုအဆင့်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်ရမည်။
- (ဂ) ပြည်ထောင်စုဝန်ကြီးသည် နည်းဥပဒေခွဲ(က) အရ တာဝန်ပေးအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အခြားဝန်ကြီးဌာနများမှ အဆိုပြုသည့်ပုဂ္ဂိုလ်များ ပါဝင်သော ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်သည်။

၁၄။ နည်းဥပဒေ ၉ အရ တင်ပြလာသော အခွင့်အရေးနစ်နာဆုံးရှုံးမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်။

15. Thumeilet (10)na le (12)nate zui-in, akipuak thuneihate taanna tawh kisai thute-ah Gambup Kumpi' thukhensatna in thukip thukho le atawpna hipah hi.

Khenpi 5

Buainate Leptuahna

16. Gambup Vuanzi-in tualsuakmi khat le khat ahihkei leh tualsuak minam khat le namkhat sunga piang buainate kikap-khopna le leptuahna bawlzawh nadingin Gamkhen-uk kumpi tawh kikumin Gamkhen Vuanzi tungah vaipuak pia thei hi.

17. Tualsuak minamte, amau minam sung ahihkei leh tualsuak minam khat le minam khat kikal ah buaina khatpeuh hong omleh leptuahna angah theih nadingin Gamkhen Tualsuak Minamte Thuneihna Ahuu Zumpi tungtawnin Thumeilet (16)na zui-in vaipuak kipia Vuanzi tungah Form (2) tawh puak ding hi.

၁၅။ နည်းဥပဒေ၁၀ နှင့် နည်းဥပဒေ ၁၂ တို့အရ တင်ပြလာသော အခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ် သည်။

အခန်း(၅)

အငြင်းပွားမှုဖြေရှင်းခြင်း

၁၆။ ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်းပြုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအား တာဝန်ခွဲဝေအပ်နှင်းနိုင်သည်။

၁၇။ တိုင်ကြားသောသူမျိုးအားမည် မိမိတို့ တိုင်ကြားသား အချင်ချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများ အကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေး အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တစ်ဆင့် နည်းဥပဒေ၁၆အရ တာဝန်ခွဲဝေအပ်နှင်းခြင်းခံရသော ဝန်ကြီးထံ ပုံစံ(၂)ဖြင့် တင်ပြရမည်။

18. Thumeilet (16)na zui-in, vaipuak piakna angah Vuanzi-in buainate leptuahna aneih ciangin:-

(a) Gamkhen sunga om adang Vuanzi zumte, kumpi zumpite, kumpi kipawlnate, amau le amau ki-uk tawm theihna angah gam makaipite tawh akisapna omleh kikum khawm, vaihawm khawmin lemtuah ding hi.

(b) Buainate tawh kisai leptuehna thute Form (2-A) tawh Gamkhen Kumpi tung le Form (2-B) tawh Gambup Vuanzi tungah puak ding hi.

19. Gambup Vuanzi le Gamkhen Kumpite in Thumeilet (18-B)na zui-in, akipuak thutawh kisai-in a kitangsapleh Gambup Kumpi tungah puak ding a, kikum-khawm semkhawmin leptuahna bawl thei hi.

၁၈။ နည်းဥပဒေ ၁၆ အရ တာဝန်ခွဲဝေအပ်နှင်းခြင်းခံရသော ဝန်ကြီးသည် အငြင်းပွားမှုများကို ဖြေရှင်းရာတွင်-

(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အခြားဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းရမည်။

(ခ) အငြင်းပွားမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရရှိလာသည့် ညှိနှိုင်းဖြေရှင်းချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ ပုံစံ (၂-က) ဖြင့် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးသို့ ပုံစံ(၂-ခ)ဖြင့် လည်းကောင်း တင်ပြရမည်။

၁၉။ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့သည် နည်းဥပဒေ ၁၈ နည်းဥပဒေခွဲ(ခ)အရ တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း နိုင်သည်။

Khenpi 6

Geelkholhnate Sepkhiatna

20. Tualsuakmite teenna mun le gam a kisemding geelkholhnate tawh kisai geelkholhna abawl mi in-
- (a) Geelkholhna ii phattuamna le siatnate akisep nading mun a ateng Tualsuak mite'n atelsiang theih nadingin amau teltheih pau, zialetongte zangin aki cingtaakin gencianna neikhol dinghi.
- (b) Kawlgam Bucingin Akhantoh theih nading Geelkholhna (Myanmar Sustainable Development Plan)ii Thu Mungpi(Policy) ngimnate, sepzia thulampi (strategy), sepdan bawldan dingte tawh kituakin sem ding hi.
- (c) Tuamun a om kiimlepaam le mihingte' nuntak khuasakzia nawngkaisak thei, kilamdang sak thei thu le late, om le omloh theih nadingin kiimlepaam le mihingte' nuntak khuasakzia tawh kisai kantelnate akisai Zumpite sepzia bawlzia tawh kituakin sem ding hi.

အခန်း(၆)

စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

၂၀။ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသအတွင်း ဖော်ဆောင်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းအဆိုပြုသူသည်-

- (က) စီမံကိန်း၏ အကျိုးအပြစ်နှင့် အကြောင်းအရာများကို စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသရှိ အခြေချနေထိုင်သူဒေသခံတိုင်းရင်းသားများသိရှိ နားလည်စေရန် ၎င်းတို့နားလည်သဘောပေါက်နိုင်မည့် ဘာသာစကားနှင့် နည်းလမ်းများကို အသုံးပြုလျက် ကြိုတင်၍ ပြည့်စုံတိကျစွာ ရှင်းလင်းချပြရမည်။
- (ခ) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP) ၏ မူဝါဒရေးရာ ဦးတည်ချက်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည်။
- (ဂ) ယင်းဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝတို့အပေါ် ထိခိုက်ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်ခြင်းရှိမရှိ သိရှိနိုင်ရန် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုဆန်းစစ်ခြင်း တို့ကို သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

(d)Kiimlepaam le mihingte' nuntak khuasakzia nawngkaisak thei thu le late kantel nasepnate ah tua mun a ateng tualsuakmite tawh kikap khopna kihonate suakta le kilangtang takin sem ding hi

21.Geelkholhna abawl mi in:-

(a)Thumeilet (20)na zui-in, asepnate geelkholhnate sepkhiat kipatma in Vuanzi zum ah akicing in pulakin ngaihsutna la masa phot ding hi.

(b)Geelkholhnate sepkhiat khit ciangin nasep ma a geelkholhna le nasep khiatsate tawh kisai Vuanzi zum ah pulaak ding hi.

(ဃ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ၏ အဆင့်အားလုံး တွင် ဒေသခံ တိုင်းရင်းသားများနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင် ရမည်။

၂၁။ စီမံကိန်းအဆိုပြုသူသည်-

(က) နည်းဥပဒေ ၂၀ အရ ဆောင်ရွက်ထားရှိမှုကို စီမံကိန်းမစတင်မီ ဝန်ကြီးဌာနသို့ ပြည့်စုံစွာ အစီရင်ခံတင်ပြ၍ သဘောထားမှတ်ချက် ရယူ ရမည်။

(ခ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု ပြီးစီး ပါက ကြိုတင်စီစဉ်ထားရှိမှုများနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ဝန်ကြီးဌာနသို့ တင်ပြ ရမည်။

Khenpi 7

A Tuamtuam

22. Tualsuak minamte'n athuneihnate uh taanna hangin huutna le buainate kikum khawm a, leptuah nasepna ah hih anuai a thute khatpeuh tawh kisai in bangmah kistem lo ding hi-

(a) Thukhenzum khat peuhah thu kisit laitak thute le thu kikhensat khinsa hangin tungsiah ah thu kibawlte ahieh-keileh puahphatna kibawl laitak thute;

(b) Thukhenzum khatpeuh in akhensat khitsa thute.

23. Tualsuak minamte' thuneihnate huutna ahiehkei leh buainate leptuah nasepnate tawh kisai-in kuamah tungpan abei sum le paaite la theilo ding hi.

အခန်း(၇)

အထွေထွေ

၂၂။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးပါက ကာကွယ် စောင့်ရှောက်မှုပေးခြင်းနှင့် အငြင်းပွားမှုများကို ပေါင်းစပ် ညှိနှိုင်းခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်းပြုရာတွင် အောက်ပါအမှုအမျိုးအစားတစ်ခုခုနှင့် သက်ဆိုင်သော တင်ပြချက်ကို ဖြေရှင်းခြင်းမပြုရ-

- (က) တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲအမှုများနှင့် တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ်အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ဝင်ရောက်ဆဲအမှုများ၊
- (ခ) တရားရုံးတစ်ခုခုက အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသောအမှုများ။

၂၃။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်း သို့မဟုတ် အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများထံမှ မည်သည့်ကုန်ကျစရိတ်ကိုမျှ ကောက်ခံခြင်း မပြုရ။

24. Vuanzi zum in, tualsuak minamte'n athuneihnate uh taanna hangin huutna le buainate kikum-khawm a, leptuah nasepnate ah akisapleh kampau asiam kamphen vaihawm sak ding hi.
25. Hih thumeilette sunga kihel Tualsuak minamte'n athuneihnate uh taanna hangin huutna le buainate kikum-khawm a, leptuah nasepna ah Tualsuak Minamte Thuneihna Ahuu Zumpi in zum nasepteng sepsak ding hi.
26. Hih thumeilette sunga kihel Tualsuak minam-te'n athuneihnate uh taanna hangin huutna le buainate kikum-khawm a, leptuah nasepna ah muibuntak a septheih nadingin akinahvawh kha mi, kumpi zumpite, kumpi kipawlnate, amau le amau ki-uk tawm theihna angah gam uliante in aki tangsapna munte ah kihel in semkhawm ding hi.
27. Tualsuak minamte thuneihna huutna ahihkei leh buainate leptuah nasepnate ah akisai tualsuak minamte ngeina, zialetongte bulphuhin sem ding hi.

၂၄။ ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး နစ်နာဆုံးရှုံးပါက ကာကွယ် စောင့်ရှောက်မှုပေးခြင်းနှင့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်းများ ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ ဘာသာစကား ကျွမ်းကျင်သည့် စကားပြန်ရရှိရန် စီစဉ်ဆောင်ရွက်ပေးရမည်။

၂၅။ ဤနည်းဥပဒေများပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ရုံးလုပ်ငန်းများကို ဆောင်ရွက်ရမည်။

၂၆။ ဤနည်းဥပဒေများပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စေရန် အလို့ငှာ တင်ပြလာသည့်ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွှယ်သည့် ပုဂ္ဂိုလ်၊ အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များသည် လိုအပ်သည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းပြုရမည်။

၂၇။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း သို့မဟုတ် အငြင်းပွားမှု ဖြေရှင်းခြင်းပြုရာတွင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို အလေးထား ဆောင်ရွက်ရမည်။

28. Hih thumeilette sunga kihel Tualsuak minamte' thuneihna huutna le buainate leptuah nasepna ah abei sum le paaite, Tualsuak Minamte Thuneihna Ahuu Zumpi in budget ngeina tawh kituakin sik ding hi.
29. Thukhun Bulpi (32)na zui-in vaipuak apna angah Gamkhen Kumpi zum Vuanzi-in akisai tualsuak vaite asepzawh abawlzawh nadingin Gamkhen Kumpi Budget geelna ah kumsimin guangin sem ding hi.
30. Khantohna aniamlai mun le gamte tawh kisai-in Vuanzi zum in Gambup Kumpi thukimpihna tawh ahunzui-in thupiak tangkona bawlkhia thei hi.

Sd/x x x

Naing Thet Lwin

Gambup Vuanzi

Tualsuak Minamte Vaisai VuanziZum

Lai nambat; 2/1-1/2019(1948)

Nimit; 2019 Kum, August 23

၂၈။ ဤနည်းဥပဒေများပါ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ရာတွင် လိုအပ်သော ကုန်ကျစရိတ်များကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျခံသုံးစွဲ ရမည်။

၂၉။ ဥပဒေပုဒ်မ ၃၂ အရ တာဝန်ပေးအပ်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးသည် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်း ရေးဆွဲနိုင်ရန် ဆောင်ရွက်ရမည်။

၃၀။ ဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်ဒေသ များအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင် သည်။

နိုင်သက်လွင်

ပြည်ထောင်စုဝန်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

စာအမှတ်၊ ၂ / ၁ - ၁ / ၂၀၁၉ (၁၉၄၈)

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်

Thu Kohna Lai
(Thumeilet 7)

To,

_____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Tualsuak Minamte Thuneihna TAANNA thu kohna**

1. _____

2. _____

Letmat	_____
Thu ko min	_____
N.R.C Number	_____
Nu le Pa min	_____
Kum	_____
Minam, Biakna	_____
Nasep/Zamin	_____
Kizop nang address	_____
Phone number	_____

Copy to:-

1. Gamkhen Tualsuak Minam Vaisai Vuanzite
2. _____ amau le amau ki-uktawm theihna angah gam

တင်ပြစာ
(နည်းဥပဒေ ၇)

သို့

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။ ခုနှစ်၊ လ ရက်

အကြောင်းအရာ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှု
တင်ပြခြင်း

၁။ _____

၂။ _____

- လက်မှတ် _____
- တင်ပြသူအမည် _____
- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် _____
- မိဘအမည် _____
- အသက် _____
- လူမျိုး၊ ဘာသာ _____
- အလုပ်အကိုင်/ ရာထူး /အဆင့် _____
- ဆက်သွယ်ရန်လိပ်စာ _____
- ဖုန်းနံပါတ် _____

မိတ္တူကို -

၁။ တိုင်းဒေသကြီး/ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ

၂။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့

**Sittelnate Pulaakna
(Thumeilet 9)**

To, _____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Tualsuak Minamte Thuneihna Taanna thu
tawh kisai sittelnate Pulakna**

Siksan: Gamkhen Kumpi' vaipuak piakna lai

1. Siksan lai zui-in Tualsuak minamte' thuneihna taanna thu tawh kisai vaipuak nong piakna tawh hangin (_____) ni pan (_____) ni dong sittelna ki bawl khin hi.
2. Sittelna pan muhnate anuai a bang ahi hi.
(A) _____
(B) _____
3. A nuai a thute sepsak huai hi.
(A) _____
(B) _____
4. A nuai a thute sepsak huai lo hi.
(A) _____
(B) _____
5. Sittelna pan muhna tungtawnin lam nonglah theih nadingin kong puak hi.

Gamkhen
Tualsuak Minam Vaisai Vuanzi
(Ahih-keileh)
Vaipuak apna angah Vuanzi

Copy to:-

1. Gambup Vuanzi; Tualsuak Minam Vaisai Vuanzi Zum.
2. Office file

စိစစ်တွေ့ရှိချက် အစီရင်ခံစာ
(နည်းဥပဒေ ၉)

သို့

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။ ခုနှစ်။ လ ရက်

အကြောင်းအရာ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှု

စိစစ်တွေ့ရှိ ချက် အစီရင်ခံစာ တင်ပြခြင်း

ရည် ညွှန်း ချက် ။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏တာဝန်ပေးအပ်သည့်စာ

၁။ ရည်ညွှန်းပါစာအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ်ကို () ရက်နေ့မှ () ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့ပါသည်။

၂။ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၃။ ဆောင်ရွက်ပေးသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၄။ ဆောင်ရွက်မပေးသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၅။ စိစစ်တွေ့ရှိချက်အပေါ် လမ်းညွှန်မှု ပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
သို့မဟုတ်
တာဝန်ပေးအပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး

မိတ္တူကို -

၁။ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၂။ ရုံးလက်ခံ

**Sittelnate Pulaakna
(Thumeilet 10-A)**

To,

_____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Tualsuak Minamte Thuneihna Taanna thu tawh
kisai sittelnate Pulakna**

Siksian: Gamkhen Kumpi' vaipuak piakna lai

- 1 Siksian lai zui-in Tualsuak minamte' thuneihna taanna thu tawh kisai vaipuak nong piakna tawh hangin (_____) ni pan (_____) ni dong sittelna ki bawl khin hi.
2. Sittelna pan muhnate anuai abang ahi hi.
(A) _____
(B) _____
3. A nuai a thute sepsak huai hi.
(A) _____
(B) _____
4. Gambup Vuanzi dinmun, kumpi zumpite, Kumpi kipawlnate in nong seppih dinguh anuai-a thute hi.
(A) _____
(B) _____
5. Sittelna pan muhna tungtawnin lam nonglah theih nadingin kong puak hi.

Gamkhen
Tualsuak Minam Vaisai Vuanzi
(Ahih-keileh)
Vaipuak apna angah Vuanzi

Copy to:-

1. Gambup Vuanzi; Tualsuak Minam Vaisai Vuanzi Zum.
2. Office file

စိစစ်တွေ့ရှိချက် အစီရင်ခံစာ
(နည်းဥပဒေ ၁၀၊ နည်းဥပဒေခွဲ(က))

သို့

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။ ခုနှစ်။ လ ရက်

အကြောင်းအရာ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှု စိစစ်တွေ့ရှိ ချက် အစီရင်ခံစာ တင်ပြခြင်း

ရည်ညွှန်းချက် ။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏တာဝန်ပေးအပ်သည့်စာ

၁။ ရည်ညွှန်းပါစာအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်သည့်ကိစ္စရပ်ကို ()ရက်နေ့မှ () ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့ပါသည်။

၂။ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၃။ ဆောင်ရွက်ပေးသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၄။ ပြည်ထောင်စုအဆင့်ရှိဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်း များက ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) _____

(ခ) _____

၅။ စိစစ်တွေ့ရှိချက်အပေါ် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
သို့မဟုတ်
တာဝန်ပေးအပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး

မိတ္တူကို -

၁။ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

၂။ ရုံးလက်ခံ

**Sittelnate Pulaakna
(Thumeilet 10-A)**

To,

Gambup Vuanzi
Tualsuak Minam Vaisai Vuanzi Zum

c/o

_____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Tualsuak Minamte Thuneihna Taanna thu
tawh kisai sittelnate Pulakna**

Siksan: Gamkhen Kumpi' vaipuak piakna lai

1. Siksan lai zui-in Tualsuak minamte' thuneihna taanna thu tawh kisai vaipuak nong piakna tawh hangin (_____) ni pan (_____) ni dong sittelna ki bawl khin hi.
2. Sittelna pan muhnate anuai abang ahi hi.
(A) _____
(B) _____
3. A nuai a thute sepsak huai hi.
(A) _____
(B) _____
4. Gambup Vuanzi dinmun, kumpi zumpite, Kumpi kipawlnate in nong seppih dinguh anuai-a thute hi.
(A) _____
(B) _____
5. Sittelna pan muhna tungtawnin lam nonglah theih nadingin kong puak hi.

Gamkhen
Tualsuak Minam Vaisai Vuanzi (Ahih-keileh)
Vaipuak apna angah Vuanzi

Copy to:-
Office file

စိစစ်တွေ့ရှိချက် အစီရင်ခံစာ
(နည်းဥပဒေ ၁၀၊ နည်းဥပဒေခွဲ(က))

သို့

ပြည်ထောင်စုဝန်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

မှတစ်ဆင့်

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။

ခုနှစ်၊

လ

ရက်

အကြောင်းအရာ။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှု
စိစစ်တွေ့ရှိ ချက် အစီရင်ခံစာ တင်ပြခြင်း

ရည်ညွှန်းချက် ။

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏တာဝန်ပေးအပ်သည့်စာ

၁။ ရည်ညွှန်းပါစာအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ
ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်သည့်ကိစ္စရပ်ကို () ရက်နေ့မှ ()
) ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့ပါသည်။

၂။ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၃။ ဆောင်ရွက်သင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၄။ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊အစိုးရအဖွဲ့အစည်း
များက ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၅။ စိစစ်တွေ့ရှိချက်အပေါ် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

သို့မဟုတ်

တာဝန်ပေးအပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝန်ကြီး

မိတ္တူကို -

ရုံးလက်ခံ

**Sittelnate Pulaakna
(Thumeilet 11)**

To,

_____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Tualsuak Minamte Thuneihna Taanna thu
tawh kisai sittelnate Pulakna**

Siksan: Gamkhen Kumpi' vaipuak piakna lai

1. Siksan lai zui-in Tualsuak minamte' thuneihna taanna thu
tawh kisai vaipuak nong piakna tawh hangin (_____)
ni pan (_____) ni dong sittelna ki bawl khin hi.

2. Sittelna pan muhnate anuai abang ahi hi.

(A)_____

(B)_____

3. Ngaihsut piakna.

4. Lamlahna nong piaktheih nadingin kong puak hi.

Gamkhen
Tualsuak Minam Vaisai Vuanzi
(Ahih-keileh)
Vaipuak apna angah Vuanzi

Copy to:-
Office file

စိစစ်တွေ့ရှိချက် အစီရင်ခံစာ
(နည်းဥပဒေ ၁၁)

သို့

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။ ခုနှစ်၊ လ ရက်

အကြောင်းအရာ။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှု
စိစစ်တွေ့ရှိ ချက် အစီရင်ခံစာ တင်ပြခြင်း

ရည် ညွှန်း ချက် ။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးအပ်သည့်စာ
၁။ ရည်ညွှန်းပါစာအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့်
စပ်လျဉ်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ်ကို () ရက်နေ့မှ ()
ရက်နေ့ အထိ စိစစ်ဆောင်ရွက်ခဲ့ပါသည်။

၂။ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) _____

(ခ) _____

၃။ သုံးသပ်တင်ပြချက်

၄။ လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
သို့မဟုတ်
တာဝန်ပေးအပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး

မိတ္တူကို -
ရုံးလက်ခံ

**Thu Kohna Lai
(Thumeilet 17)**

To,

_____ Tualsuak Minam Vaisai Vuanzi
_____ Gamkhen Kumpi

c/o

Menzi
Tualsuak Minamte Thuneihna Ahuu Zumpi
_____ Gamkhen

Nimit: __Kum, _____ Kha, Ni _

Athu: **Buainate Leptuahna nong neih nading Thu kohna**

1. _____

2. _____

Letmat _____

Thu ko min _____

N.R.C Number _____

Nu le Pa min _____

Kum _____

Minam, Biakna _____

Nasep/Zamin _____

Kizop nang address _____

Phone number _____

Copy to:-

1. Gamkhen Kumpi
2. _____ amau le amau ki-uktawm theihna anagh gam

တင်ပြစာ
(နည်းဥပဒေ ၁၇)

သို့

..... တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
..... တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့

မှတစ်ဆင့်

ညွှန်ကြားရေးမှူး
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
.....တိုင်းဒေသကြီး/ ပြည်နယ်

ရက်စွဲ။ ခုနှစ်၊ လ ရက်
အကြောင်းအရာ။ အငြင်းပွားမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးနိုင်ပါရန် တင်ပြခြင်း

၁။ _____

၂။ _____

- လက်မှတ် _____
- တင်ပြသူအမည် _____
- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် _____
- မိဘအမည် _____
- အသက် _____
- လူမျိုး၊ ဘာသာ _____
- အလုပ်အကိုင်/ ရာထူး /အဆင့် _____
- ဆက်သွယ်ရန်လိပ်စာ _____
- ဖုန်းနံပါတ် _____

မိတ္တူကို -

- ၁။ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့
- ၂။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့

Form (2-A)

**Buainate Leptuahna tawh kisai Pulaakna
(Thumeilet 18-B)**

To,

_____ Gamkhen Kumpi

Nimit: __Kum, _____ Kha, Ni _

Athu: **Buainate Leptuahna tawh kisai Pulakna**

1. Tualsuak minam khat sunga mite ahieh-keileh Tualsuak minamte kikal a buainate tawh kisai-in hong kiko thu pen (_____)ni pan (_____)ni dong leptuahna kinei khin hi.
2. Buaina thu bulpite anuai abang ahi hi.
(A) _____
(B) _____
3. Siansuah zawh thute anuai-a bang ahi hi.
(A) _____
(B) _____
4. Leptuah zawhloh thute anuai-a bang ahi hi.
(A) _____
(B) _____
5. Ngaihsut piakna.
(A) _____
(B) _____
6. Lamlahna nongpiak theih nadingin kong puak hi.

Gamkhen
Tualsuak Minam Vaisai Vuanzi

Copy to:-

Office file

အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းချက် အစီရင်ခံစာ
(နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ခ))

သို့

..... တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

ရက်စွဲ။

ခုနှစ်။

လ

ရက်

အကြောင်းအရာ။ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းချက် အစီရင်ခံစာတင်ပြခြင်း

၁။ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုနှင့်စပ်လျဉ်း၍ တင်ပြလာမှုကို ()ရက်နေ့မှ () ရက်နေ့အထိ ညှိနှိုင်းဖြေရှင်းခဲ့ပါသည်။

၂။ အငြင်းပွားမှု၏ အခြေခံအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၃။ ညှိနှိုင်းဖြေရှင်းနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၄။ ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၅။ သုံးသပ်တင်ပြချက်
(က) _____
(ခ) _____

၆။ လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

မိတ္တူကို -
ရုံးလက်ခံ

Form (2-B)

**Buainate Leptuahna tawh kisai Pulaakna
(Thumeilet 18-B)**

To,

Gambup Vuanzi

Tualsuak Minam Vaisai Vuanzi Zum

Nimit: __Kum, ____ Kha, Ni _

Athu: **Buainate Leptuahna tawh kisai Pulakna**

1. Tualsuak minam khat sunga mite ahih-keileh Tualsuak minamte kikal a buainate tawh kisai-in hong kiko thu pen (_____)ni pan (_____)ni dong leptuahna kinei khin hi.
2. Buaina thu bulpite anuai-a bang ahi hi.
(A) _____
(B) _____
3. Lepuah zawh thute anuai-a bang ahi hi.
(A) _____
(B) _____
4. Leptuah zawhloh thute anuai-a bang ahi hi.
(A) _____
(B) _____
5. Muhzia.

6. Lamlahna nongpiak theih nadingin kong puak hi.

Gamkhen

Tualsuak Minam Vaisai Vuanzi

Copy to:-

Office file

အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းချက် အစီရင်ခံစာ
(နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ခ))

သို့

ပြည်ထောင်စုဝန်ကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ရက်စွဲ။

ခုနှစ်။

လ

ရက်

အကြောင်းအရာ။ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းချက် အစီရင်ခံစာတင်ပြခြင်း

၁။ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုနှင့်စပ်လျဉ်း၍ တင်ပြလာမှုကို ()ရက်နေ့မှ () ရက်နေ့အထိ ညှိနှိုင်းဖြေရှင်းခဲ့ပါသည်။

၂။ အငြင်းပွားမှု၏ အခြေခံအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၃။ ညှိနှိုင်းဖြေရှင်းနိုင်သည့်အချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၄။ ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) _____
(ခ) _____

၅။ သုံးသပ်တွေ့ရှိချက်

၆။ လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

မိတ္တူကို -
ရုံးလက်ခံ

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့်
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း(ဇီမီး)တို့မှ ပူးပေါင်းဘာသာပြန်၍
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ထုတ်ဝေသည်။